

၁။ IPLNET စတင်ဆောင်ရွက်ခြင်း

IPLNET သည် Japan Federation of Bar Associations (“JFBA”) ၏ စီမံချက်ဖြစ်ပြီး ဧပြီလ (၈)ရက် ၂၀၀၅ နေ့တွင် တည်ထောင်ခြင်းဖြစ်ကာ နိုင်ငံတဝှမ်းဥပဒေဆိုင်ရာ Network ဖြစ်ပါသည်။ ဤအဖွဲ့၏ ရည်ရွယ်ချက်မှာ အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေ၏ ဆက်သွယ်ရေးကိုမြှင့်တင်ရန် နှင့် တစ်ချိန်တည်းမှာပင် ဥပဒေဆိုင်ရာ ဝန်ဆောင်မှုများ၏အဆင့်ကို တိုးတက်စေရန် ဖြစ်ပါသည်။ ထိုရည်ရွယ်ချက်များ အထောက်အကူပြုရန်အတွက် ရှေ့နေများနှင့်အခြားသောလုပ်ငန်း ပညာရှင်များအား IP နှင့်ဆက်စပ်သော ကိစ္စရပ်များကို သင်တန်းအထောက်အကူ နှင့် သတင်းအချက်အလက် ပေးခြင်းတို့ကို ကြိုးပမ်းအားထုတ်မည် ဖြစ်ပါသည်။

ဂျပန်တရားရုံး၏ လုပ်ထုံးလုပ်နည်းများသည် စစ်ဆေးစီရင်နည်း (၃)ရပ်စနစ် (three-trial system)ကို အခြေခံ၍ လိုက်နာဆောင်ရွက်ရပါသည်။ ယင်းတို့မှာ ခရိုင်တရားရုံးများ ငါးဆယ် (၅၀) ၊ တရားလွှတ်တော် (၈) ရုံး နှင့် တရားရုံးချုပ်တို့ဖြစ်ပါသည်။ သို့ရာတွင် Tokyo နှင့် Osaka ခရိုင်တရားရုံးများမှအပ ခရိုင်တရားရုံးများတွင် မှတ်ပုံတင်မှုပိုင်ခွင့်များ၊ utility model layout-designs of semiconductor integrated circuits and computer program works များ နှင့် ပတ်သက်သည့် အမှုများကို စီရင်ပိုင်ခွင့်မရှိပါ။

ထိုအချိန် အတောအတွင်း ဂျပန်နိုင်ငံတဝှမ်းလုံးတွင် IP ကိစ္စရပ်များအပေါ် ဥပဒေဆိုင်ရာ လိုအပ်ချက်များ ပေါ်ပေါက်လာပါသည်။ ဒေသဆိုင်ရာ IP ရှေ့နေများသည် ၎င်းတို့၏စီရင်ပိုင်ခွင့်အတွင်း ယင်းကိစ္စရပ်များကို အကြံပေးခြင်း၊ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း နှင့် ဖြေရှင်းခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ IP နှင့်ဆက်စပ်သော ကိစ္စရပ်များအပေါ် အသိအမြင်ဗဟုသုတနှင့် အတွေ့အကြုံများကို မျှဝေနိုင်သောရှေ့နေများက အတွေ့အကြုံရယူလိုသော ရှေ့နေများနှင့်မျှဝေရန်၊ တစ်ဦးကိုတစ်ဦးကူညီရန်၊ ကျွမ်းကျင်မှုဆိုင်ရာ အမြင်သဘောထားကိုဖလှယ်ရန် နှင့် ပညာရပ်နယ်ပယ် အတွင်း ရှေ့နေများအတွက် ဆွေးနွေးပွဲကျင်းပရန်အတွက် IPLNET ကို နိုင်ငံတဝှမ်းရှိရှေ့နေများ၏ Network အဖြစ်တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် IPLNET အနေဖြင့် ဂျပန်နိုင်ငံတဝှမ်းရှိ ရှေ့နေများနှင့် အခြားသောလုပ်ငန်း ပညာရှင်များကို Intellectual Property နှင့် ဆက်စပ်သောကိစ္စရပ်များအပေါ် ထိရောက်သော ဆက်သွယ်ခြင်း၊ လေ့ကျင့်ခြင်း နှင့် အခြေခံလိုအပ်သည့် သတင်းပေးခြင်းတို့ ပြုလုပ်နိုင်ရန် အရေးကြီးပါသည်။ ဤသို့အားဖြင့် IPLNET သည် ဥပဒေနယ်ပယ်အတွင်း အတတ်ပညာဆိုင်ရာ ဥပဒေဝန်ဆောင် မှုလုပ်ငန်းများ တိုးတက်ရန်အတွက် တည်တံ့သော၊ ယုံကြည်အားထားရသော လူမှုအဆောက်အအုံဖြစ်လာပါသည်။

ယနေ့အချိန်တွင် IPLNET တွင် ရှေ့နေ (၁၀၀၀) ကျော်ပါဝင်လျက်ရှိပြီး၊ ယင်းမှတစ်ဆင့်ဆောင်

ရွက်လှုပ်ရှားမှုများစွာကို စီမံခန့်ခွဲခဲ့ပါသည်။ ယင်းတို့၏ဒေသဆိုင်ရာ (၈) ခရိုင် (Hokkaido, Tohoku, Kanto-Koshinetsu, Chubu, Kinki, Chugoku, Shikoku and Kyusyu-Okinawa) သည် တရားလွှတ်တော် (၈) ရုံးတည်ရှိရာဒေသ နှင့် တူညီပါသည်။ ဒေသဆိုင်ရာ (၈) ခရိုင်သည် IP ပညာရှင်များကို လေ့ကျင့်ရန် အရေးကြီးသောကဏ္ဍတွင်ပါဝင်ပြီး၊ IPLNET ကို နိုင်ငံတပုမ်းရှိ ပြန့်ကျဲနေသော IP နှင့် ဆက်စပ်သည့် ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဥပဒေဆိုင်ရာ အကူအညီတောင်းခံမှုများအား အလျင်အမြန်ပြန်ကြားနိုင်ပါသည်။ IPLNET သည် JFBA, the Join Juridical Conference on Japan, U.S Intellectual Property in 2011 နှင့် the seminar on the European Unified Patent Court System တို့နှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ်ဆောင်ရွက်ကာ အပြည်ပြည်ဆိုင်ရာအမှုများတွင် ကိုင်တွယ်ဖြေရှင်းနိုင်သော IP ရှေ့နေများက လေ့ကျင့်ပေးခြင်း၊ IP Legal system တိုးတက်ရေးအတွက် အခြားနိုင်ငံများမှ ရှေ့နေများ၊ တရားသူကြီးများ နှင့် အပြန်အလှန်ဆွေးနွေး ဖလှယ်ခြင်းစသော အပြည်ပြည်ဆိုင်ရာလှုပ်ရှား ဆောင်ရွက်မှုအမျိုးမျိုးကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။

အထက်ပါကိစ္စရပ်များအပြင် ငါး (၅) နိုင်ငံထက်မနည်းသည့် နိုင်ငံများမှ IP တရားသူကြီးများ ၏ နိုင်ငံတစ်ခုခြင်းရှိ IP နှင့်ဆက်စပ်သော အသေးစိတ်ကိစ္စရပ်များကို ဆွေးနွေးသည့်စာတမ်းဖတ်ပွဲကို Intellectual Property High Court နှင့် အတူပူးတွဲလျက် IPLNET၏ (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပမည်ဖြစ်ပါသည်။

၂။ IPLNET Japan အဖွဲ့အစည်း


IPLNET တွင် အဖွဲ့ဝင် (၁၀၀၀) ကျော်ပါဝင်လျက်ရှိပြီး၊ (၄၇) ခုသော စီရင်စုနယ်မြေများမှ ရွေးချယ်ထားသော ဒါရိုက်တာ (၇၀) ဦး၊ စာရင်းစစ်(၂)ဦး နှင့် တစ်ဆယ် (၁၀) ဦးထက်များသော အတွင်းရေးမှူးများခန့်ထားပြီး၊ အားလုံးသည် ဂျပန်IPရှေ့နေများ ဖြစ်ပါသည်။

June ၀ (၁၁) ရက်နေ့၊ ၂၀၁၄ နေ့တွင် IPLNET ၏ အဓိကစီမံခန့်ခွဲမှု နှင့် ယင်း၏ဒေသတွင်း ခရိုင် (၈) ခုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဥက္ကဋ္ဌ - Wataru Sueyoshi (Mr.)

အကြီးတန်းညွှန်ကြားရေးမှူး - Izumi Hayashi (Ms.)

အထွေထွေအတွင်းရေးမှူး - Tomoki Ihara (Mr.)



IPLNET Japan နှင့် စပ်လျဉ်း၍ မေးခွန်းရှိလျှင် သို့မဟုတ် စိတ်ဝင်စားလျှင် Ms. Izumi
Hayashi အကြီးတန်းညွှန်ကြားရေးမှူးထံ
ဆက်သွယ်နိုင်ပါသည်။ izumi.hayashi@sakurazakalaw.tokyo